

Kayǎn htǝn dò htwaǐ

ကယန်း: ဝံပုလွေ





Lăniharu, Hwasòn dǒnphao
phǎnphao lahan àò dò
tapeĩntadwǎn.

တစ်ခါတုန်းက ဝှါဆောင်ရွာလေးမှာ ရွာသားတွေက
စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်နဲ့နေထိုင်ကြတယ်။



Ladaõ nu, Khaũ win dò aphã lai
dõ nõnklã dò Khaũ Win nahyũn
Yũ yã dò daôphau aphã.

တစ်နေ့မှာ ခွန်းဝိတ်နှင့် သူ့အဖေ တောထဲသွားလည်ရာ
ပုစဉ်းရင်ကွဲအော်သံကြားရတော့ ခွန်းဝိတ်က သူ့အဖေအား ဖမ်းခိုင်းတယ်။




Blănmè cein taũ hyûn nu, Yû ǔbá
cǒ yǎ pè acǎ anǎn ǐ aphǎ.

ဒါပေမယ့် အိမ်ပြန်ရောက်တော့ ပုစဉ်းရင်ကွဲက
မအော်တော့လို့ ခွန်းဝိတ်ဂျီကျပါတော့တယ်။




Aphǎ pǎi ba hwá lapaǒ htaǔ mapau
akaǔ nwaikaǔ dòu prein htan mā
nai Yû yǎ.

သုအဖေဖြစ်သူက ဝါးတစ်ဆစ်ကိုခတ်ပြီး အပေါက်ခုနစ်
ပေါက်ဖောက်ကာ မှတ်လိုက်တော့ ပုစဉ်းရင်ကွဲအသံလို
အသံမြင့်မြင့်လေးထွက်လာတယ်။



Anăn hyûn phrî ngòn kăru lahan
nahyûn dò daô ma maô phă lǎlǎ,
anănthû hwaá bôn dautàò acă aprein
bôn dò Khaǎ Winta.

အိမ်နားက သူ့သူငယ်ချင်းကြားတော့ သူ့မိဘကိုလုပ်ခိုင်းပြန်တယ်။
ခွန်းဝိတ်ရဲ့ဝါးလုံးထက်ကြီးတာကိုခတ်ပြီး ပုလွေလုပ်ကာမူတ်တော့
အသံပိုအိုပြီးဟိန်းတယ်။



Beĩ Lă khă mǎnha nu, picăphao lā
han aòklan blōncủ dǎ dǎn thá dò
u anǎnthủ htwai acă aprein htan
pǎraủ.

ဒီလို့နဲ့ လသာတဲ့ညတွေမှာ ကလေးတွေက ရွာအလယ်တွင်စုဝေးပြီး
ပုလွေမှုတ်တော့ အရွယ်စုံ၊ အသံမျိုးစုံထွက်လာတော့တယ်။



Dõn dauprǎ lahan nahyũn dõ kaũpa
thá pacũ acǎ, cwaĩdò apreĩn kanirǎ
khlõn mǒ nu, dõnphao phǎnphao
mablõncũ thǎ htõn lama pè nu.

ဒါကို ရွာလူကြီးကကြားတော့ သဘောကျကာ အားလုံးညီညီညာညာနဲ့
မှုတ်လို့ရပြီး ပိုမိုလိက်ဖက်မှုရှိရန် တစ်ရွာလုံးက ပုံကြီးတစ်လုံး
အတူဝိုင်းလုပ်ကြတယ်။



U htwaidò don htòn apreincăn
htan. Anaòhă, mahtanthă cisi adau
dò aphao lakrôn acă apreincănhтан
laőkau.

ပုလွေများနဲ့ ဗုံကြီးအတူတီးလိုက်တော့ အသံကပိုပြီးသာယာလာတယ်။
နောက်ပြီးလင်းကွင်းအကြီး တစ်စုံနှင့် အငယ်တစ်စုံစီပါထည့်တီး
လိုက်တော့ အလွန်သာယာ ငြိမ့်ညောင်းတဲ့အသံများရလာတော့တယ်။



Dõn dauprǎ, pisŭpicǎ laõpŭpra u
dò don blõncŭ bei lǎkhǎ mõnha
akhein, tathŭtamǎ aòkhein mè rĭ,
tapyòtapyǎ aòkhein mèrĭrĭ anǎnthŭ
u dò don blõncŭ.

ရွာမှာရှိတဲ့လူကြီးလူငယ်၊ ကလေးများသည် လသာတဲ့ညတွေမှာ
ဝိုင်းဖွဲ့ပြီးတီးမှုတ်ကြလေ့ရှိတယ်။ ပြီးတော့ သာရေး၊ နာရေးနှင့်
ပွဲလမ်းသဘင်ရှိတိုင်း သူတို့တီးမှုတ်ကြတယ်။



Aò ngǐngǐ dǒ athwan ba dǒn akǎru
acǎ, Kayǎn dǒn pǔdǒn nu cwǎi
Kayǎn tahtǒn u htwaǐ don htǒn cǎn
bǎnu.

ကြာလာတော့ ရွာသားတွေက တစ်ခြားရွာသားများကို သင်ပေးပြီး
တီးမှုတ်စေတဲ့အတွက် ကယန်းရွာတိုင်းက ကယန်းရိုးရာဗုံပုလွေကို
တီးမှုတ်လာကြပါတော့တယ်။





ကယန်း စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

